

ရှမ်းလူမှုအဖွဲ့အစည်းများ၏ သဘောထားထုတ်ပြန်ချက်

တရားမျှတမှုအတွက် ကျောက်မဲမြို့နေပြည်သူများ ဆန္ဒထုတ်ဖော်တောင်းခံခြင်းကို အရေးယူခြင်းမျိုးမဟုတ်ပဲ ပြစ်မှုလွန်ကျူးသူ မြန်မာအစိုးရစစ်တပ်ကိုသာ လုံးဝအရေးယူရန် သဘောထားထုတ်ပြန်ချက်

ရက်စွဲ ၁၃.၇.၂၀၂၀

၂၉.၆.၂၀၂၀ ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲမြို့တွင်မြန်မာအစိုးရစစ်တပ်မှဒေသခံများအားပစ်ခတ် သေဆုံးဒဏ်ရာရစေမှုအပေါ် ၁၀.၇.၂၀၂၀ တွင် ကျောက်မဲမြို့နေပြည်သူလူထုများမှ တရားမျှတမှုအတွက် ဆန္ဒ ထုတ်ဖော်တောင်းဆိုမှုကို ကျွန်ုပ်တို့ရှမ်းလူမှုအဖွဲ့အစည်းမှလုံးဝထောက်ခံသည်။

ကျောက်မဲမြို့အတွင်း ပြည်သူ ၁၅၀၀၀ ကျော်တို့စုဝေး၍ မြန်မာအစိုးရစစ်တပ်ကိုဆန္ဒထုတ်ဖော်ခဲ့ပြီး ဒေသ ခံများအပေါ်ပြစ်မှုကျူးလွန်သည်ကို လက်ခံတာဝန်ယူပေးရန်တောင်းဆိုခဲ့ကြသည်။

ဆန္ဒထုတ်ဖော်သူများသည် ထော်လာဂျီဖြင့်သော်လည်းကောင်း၊ ဒေသအသီးသီးမှ လမ်းလျှောက်၍သော် လည်းကောင်း ဆန္ဒထုတ်ဖော်ခဲ့ကြပြီး ရှမ်း၊ မြန်မာ၊ အင်္ဂလိပ်ဘာသာများဖြင့် “ အပြစ်မဲ့ပြည်သူကို သတ်ဖြတ်သော တပ်မတော်အလိုမရှိ “ ၊ “ တပ်မတော်အပြစ်မဲ့ ပြည်သူကိုထိုးသတ်ရိုက်နှက်ပြီး အပြစ်မဲ့ပြည်သူကို ဒဏ်ရာရစေရန်/ သေဆုံးစေရန်ပစ်ခတ်သည်” ဟုရေးသားထားသော ဆိုင်းဘုတ်များကိုကိုင်ဆောင်ပြီးဆန္ဒထုတ်ဖော်ခဲ့ကြသည်။

၎င်းဆိုင်းဘုတ်များပေါ်တွင် မြန်မာအစိုးရစစ်တပ်မှပစ်ခတ်သေဆုံးခဲ့သော ပန်ကျန်ရွာသား သက်ကြီးရွယ် အို လုံးဆု နှင့် မြန်မာအစိုးရစစ်တပ်မှပစ်ခတ်ပြီး ဒဏ်ရာရရှိခဲ့သော ပါဆိုင် အသက် ၅၅ နှစ် အပြင်မြန်မာအစိုးရစစ် တပ်မှသတ်လစ်သည်အထိထိုးနှက်ခြင်းကိုခံခဲ့ရသော လုံးမောင်ခေ အသက် ၅၆ နှစ်တို့၏ဓာတ်ပုံများနှင့်တကွ ဆန္ဒ ထုတ်ဖော်ခဲ့ကြသည်။ ယင်းပြစ်မှုကို မြန်မာအစိုးရစစ်တပ် ၁၀၇၂၂ ၊ ၂၂ နှင့် ၁၄၇ တို့မှကျူးလွန်ခဲ့ခြင်းဖြစ်သည်။

၁၀.၇.၂၀၂၀ ညနေပိုင်းတွင် မြန်မာအစိုးရစစ်တပ်မှ ဆန္ဒထုတ်ဖော်ရန်ဦးဆောင်သူ များဖြစ်သော ဦးစိုင်း သန်းမောင်၊ ဦးဇောတိက၊ ဦးအာလိယျ တို့ ၃ ဦးအား ငြိမ်းချမ်းစွာစုဝေးခြင်းနှင့် ငြိမ်းချမ်းစွာစီတန်းလှည့်လည်ခွင့် ဆိုင်ရာဥပဒေပုဒ်မ ၁၉ နှင့် ကူးစက်ရောဂါကာကွယ်နှိမ်နင်းရေး ဥပဒေပုဒ်မ ၁၈ အရ အရေးယူသွားမည်ဖြစ်ကြောင်း ကြေညာခဲ့သည်။

ကျွန်ုပ်တို့အနေဖြင့် ကျောက်မဲမြို့နေပြည်သူလူထုများ၏တရားမျှတမှုအတွက် ဆန္ဒထုတ်ဖော်မှုကိုလုံးဝ ထောက်ခံပြီး ဆန္ဒထုတ်ဖော်ရန်ဦးဆောင်သူ ၃ ဦးကိုတရားစွဲဆိုခြင်းအား အနှောင်အချုပ်မရှိပဲ လုံးဝရပ်တန့်ပေးပါ ရန်တိုက်တွန်းနှိုးဆော်အပ်ပါသည်။

ကျွန်ုပ်တို့အနေဖြင့် ကမ္ဘာ့လူမှုအဖွဲ့အစည်းများမှမြန်မာအစိုးရကိုဖိအားပေးပြီး မြန်မာအစိုးရစစ်တပ်မှ ဗမာ တိုင်းရင်းသားမဟုတ်သော ပြည်သူလူထုများကို ဆက်လက် နိုင်ထက်နင်းစီးကျူးလွန်နေခြင်းအပေါ်မြန်မာ အစိုးရ စစ်တပ်ကို အရေးယူပေးပါရန်နှင့် နှစ်ပေါင်းဆယ်ချီ ပြစ်မှုကျူးလွန်ပြီးပြစ်ဒဏ်ပေးခြင်းမခံရသောဥပဒေကိုဖျက်ဆီး ပေးပါရန် တိုက်တွန်းနှိုးဆော်အပ်ပါသည်။

ရှမ်းလူမှုအဖွဲ့အစည်း

1. Shan Human Rights Foundation
2. Shan State Farmers' Network
3. Shan Sapawa Environmental Organization
4. Shan Student Union (Thailand)
5. Shan Youth Organization (Pong Pa Kaem)
6. Tai Youth Network
7. Overseas Shan Europe
8. Shan National Organization (Thailand)
9. Lin Mork Mai
10. Toom Toan Tai
11. Yawnghwe Office in Exile
12. Shan State Refugee Committee (Thai border)
13. Kong Moong Murng IDP Camp Committee
14. Loi Tai Laeng IDP Camp Committee
15. Loi Lam IDP Camp Committee
16. Koung Jor Refugee Camp Committee
17. Loi Sam Sip IDP Camp Committee
18. Loi Kaw Wan IDP Camp Committee
19. Ho Yarn villagers (Kunhing township, in Thailand)
20. Na Hla villagers (Kunhing township, in Thailand)
21. Woh Long villagers (Kunhing township, in Thailand)
22. Nam Poon villagers (Kunhing township, in Thailand)
23. Na Koon villagers (Kunhing township, in Thailand)
24. Ho Na villagers (Kunhing township, in Thailand)
25. Keng Kham villagers (Kunhing township, in Thailand)
26. Hsai Khao villagers (Kunhing township, in Thailand)
27. Shan Youth Network (Thailand)
28. Hern Hoam Hark
29. Koon Pang Koon Khoang
30. Hoam Heng Jai Tai
31. Hsen Tang Mai Htung Mao
32. Hark Nam Jai (Shan migrants, China)
33. The One Mai (Mong Khun, China)
34. Tai Public Media
35. Shan Association Mahachai (Thailand)
36. Foung Mod Band

ဆက်သွယ်ရန်

စိုင်းလင်း	+66 86-188-9827	(မြန်မာ၊ အင်္ဂလိပ်)
နန်းချမ်းတောင်း	+66 81-603-6655	(ထိုင်း၊ အင်္ဂလိပ်)
စိုင်းဟော်ရှန်	+66 94-728-6696	(ရှမ်း၊ အင်္ဂလိပ်)